

Second Sunday in Ordinary Time

1st READING: 1 Sm 3:3b-10, 19 ဆာမူအဲလ်ပထမစောင်


၃ : ၃ - ၁၀ နှင့် ၁၉

ထိုနေ့ရက်တို့၌ဆာမူအဲလ်သည်ဘုရားသခင်၏သေတ္တာတော်ရှိရာသခင်ဘုရား၏ဗိမာန်တော်၌အိပ်နေလေ၏။ သခင်ဘုရားသည်ဆာမူအဲလ်ကိုခေါ်သဖြင့်ဆာမူအဲလ်ကကျွန်ုပ်ရှိပါ၏ဟုပြန်ဖြေလေ၏။ ထို့နောက်ဟေလီထံသို့ပြေး၍ကျွန်ုပ်ကိုကိုယ်တော်ခေါ်သည့်အတိုင်းကျွန်ုပ်ရှိပါ၏ဟုဆို၏။ ဟေလီကလည်းသင့်ကိုငါမခေါ်၊ ပြန်သွား၍အိပ်လော့ဟုဆို၏။ ဆာမူအဲလ်သည်လည်းပြန်သွား၍အိပ်လေ၏။ သခင်ဘုရားသည်ဆာမူအဲလ်ကိုတစ်ဖန်ခေါ်လေ၏။ ဆာမူအဲလ်သည်လည်းထ၍ဟေလီထံသို့သွားပြီးလျှင်ကိုယ်တော်ခေါ်သည့်အတိုင်းကျွန်ုပ်ရှိပါ၏ဟုဆို၏။ ဟေလီကလည်းငါ့သားသင့်ကိုငါမခေါ်ပြန်သွား၍အိပ်လော့ဟုဆို၏။ ထိုအချိန်၌ဆာမူအဲလ်သည်ဘုရားသခင်ကိုမသိသေးချေ။ သခင်ဘုရား၏ဗျာဒိတ်တော်ကို လည်းမခံရသေး။

သခင်ဘုရားသည်ဆာမူအဲလ်ကိုတတိယအကြိမ်တစ်ဖန်ခေါ်လေ၏။

ဆာမူအဲလ်သည်လည်ဟေလီထံသို့သွား၍ကိုယ်တော်ခေါ်တော်မူသည့်အတိုင်း ကျွန်ုပ်ရှိပါ၏ ဟုဆိုလေ၏။

သို့ဖြစ်၍ဟေလီသည်သူငယ်ကိုသခင်ဘုရားခေါ်တော်မူကြောင်းနားလည်၍ဆာမူအဲလ်အား သွား၍အိပ်လော့။ သင့်ကိုနောက်တစ်ဖန်ခေါ်လျှင် "အိုသခင်ကိုယ်တော်၏ကျွန်နားစွင့်လျက်ရှိပါ၏ အမိန့်ရှိတော်မူပါ" ဟုပြောလော့ဟုဆိုလေ၏။ ထို့ကြောင့်ဆာမူအဲလ်သည်မိမိ၏နေရာသို့သွား၍ အိပ်လေ၏။ သခင်ဘုရားသည်ကြလွှာတော်မူ၍ရပ်လျက်အရင်အထက်ကခေါ်ခဲ့သည့်အတိုင်း- "ဆာမူအဲလ်-ဆာမူအဲလ်" ဟုခေါ်လေ၏။ ဆာမူအဲလ်ကလည်းကိုယ်တော်၏အစေခံသည် နားစွင့်လျက်ရှိပါ၏။



အမိန့်ရှိတော်မူပါဟုလျှောက်လေ၏။ ဆာမူအဲလ်သည်ကြီးပြင်းလာ၍ဘုရားသခင်သည်သူနှင့်အတူရှိ
တော်မူသဖြင့်ကိုယ်တော်၏နှုတ်ကပိဋ်တော်အားလုံးစုံတို့သည်ပြည့်စုံခြင်းသို့ရောက်သတည်း။

ဤသည်ကားဘုရားသခင်၏နှုတ်ကပိဋ်တော်ပေတည်း။

Responsorial Psalm Psalms 40: 2, 4, 7-8, 8-9, 10 ဆာလံ

၃၉၊

သံပြိုင်။ ။အိုသခင်ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန်ကျွန်ုပ်ရောက်လာပါ၏။

R. Here am I, Lord; I come to do your will.

၁။ ။ ကျွန်ုပ်သည်သခင်ဘုရားကို မျှော်လင့်တမ်းတလျက်ရှိပါ၏။ ကိုယ်တော်သည်လည်းကျွန်ုပ်အား

နားညောင်းတော်မူ၏။- ကိုယ်တော်သည်ဘုရားသခင်အားချီးကျူးခြင်းငှာကျွန်ုပ်၏ နှုတ်ဖြင့်

သီချင်းသစ်ကိုသီဆိုစေတော်မူ၏။ (သံပြိုင်)


I have waited, waited for the LORD, and he stooped toward me and heard my cry. And he put a new song into my mouth, a hymn to our God.

၂။ ။ ကိုယ်တော်သည်ပူဇော်သက္ကာယများကိုအလိုရှိတော်မမူ။ သို့သော်ကျွန်ုပ်၏နားကို

ဖွင့်ပေးတော်မူ၏။ ကိုယ်တော်သည်အပြစ်ဖြေရာယဇ်ကိုလည်းတောင်းခံတော်မမူ။ ထိုအခါ

ကျွန်ုပ်သည်လာပါပြီဟုကျွန်ုပ်ကမ္ဘာတွင်ဆိုပါ၏။ (သံပြိုင်)

Sacrifice or offering you wished not, but ears open to obedience you gave me. Holocausts or sinofferings you sought not; then said I, "Behold I come."



၃။ ။ ကျမ်းစာတော်၌ကျန့်ပုံအကြောင်းကိုရေးထားပါ၏။ အိုကျန့်ပုံ၏ဘုရားသခင်ကျန့်ပုံသည်
ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန်အလိုရှိပါ၏။ ကိုယ်တော်၏ပညတ်တရားတော်များသည်
လည်းကျန့်ပုံ၏နှလုံးသား၌တည်ရှိပါ၏။ (သံပြိုင်)


“In the written scroll it is prescribed for me, to do your will, O my God, is my delight, and your law is
within my heart!”

၄။ ။ ပရိသတ်အလယ်၌ကိုယ်တော်၏တရားတော်ကိုကျန့်ပုံကြေညာခဲ့ပါပြီ၊အိုသခင်ကျန့်ပုံ၏နှုတ်များ
ကိုပိတ်မထားကြောင်းကို ကိုယ်တော်အသိပင်ဖြစ်ပါ၏။ (သံပြိုင်)

I announced your justice in the vast assembly; I did not restrain my lips, as you, O LORD, know.

2nd READING: 1 Cor 6:13c-15a, 17-20

မွန်မြတ်သောတပည့်တော်ကြီးသံပေါလူးကော်ရင်းသီမြို့သားတို့ထံရေးသောစာပထမစောင် (၆ :၁၃ မှ
၁၅ နှင့် ၁၇ မှ ၂၀ အထိ)




ကိုယ်ခန္ဓာသည်ကာမဂုဏ်စည်းစိမ်လိုက်စားရန်မဟုတ်၊ သခင်ဘုရားအဖို့ဖြစ်၍ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအဖို့ဖြစ်သည်။ ဘုရားသခင်သည် သခင်ဘုရားကို ရှင်ပြန်ထမြောက်စေသကဲ့သို့ ကျနို့ုပ်တို့ကိုလည်း မိမိတန်ခိုးတော်ဖြင့် ရှင်ပြန်ထမြောက်စေတော်မူလိမ့်မည်။ သင်တို့၏ကိုယ်ခန္ဓာတို့ သည် ခရစ္စတူး သခင်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်ကြောင်း မသိကြသလော၊ သခင်ဘုရားနှင့် မခွဲခွာတည်မြဲသောသူသည် ကိုယ်တော်နှင့် တစ်စိတ်တည်းဖြစ်သည်။ ကာမဂုဏ်စည်းစိမ်လိုက်စားသောသူမူကား မိမိကိုယ်ကိုပြစ်မှားသည်။ အကြောင်းမူကား သင်တို့ဘုရားသခင်ထံတော်မှ ခံယူရ၍ သင်တို့တင့်ကျိန်းအောင်းတော်မူသော သန့်ရှင်းသောဂိဉာဉ်တော်၏ ဗျမယန်တော်ဖြစ်သောကြောင့် သင်တို့ကိုယ်ကို သင်တို့မပိုင်ဆိုင်ကြောင်း သင်တို့မသိကြသလော၊ သင်တို့ သည် အဖိုးကြီးပေး၍ ပယ်ယူထားသောသူများဖြစ်ကြသည်။ ထို့ကြောင့် သင်တို့၏ကိုယ်ခန္ဓာဖြင့် ဘုရားသခင်ကိုဂုဏ်ပြုကြလော့။

ဤသည်ကား ဘုရားသခင်၏ နှုတ်ကပေါ်တော်ပေတည်း။

GOSPEL: *John 1:35-42* သံယောဟန်ရေးထားသော သန့်ရှင်းသော
ဧဝံဂေလိကျမ်း။ (၁ : ၃၅ မှ ၄၂ အထိ)

ထိုကာလ၌ ယောဟန်သည် မိမိတပည့်နှစ်ယောက်နှင့် အတူရပ်နေစဉ် ယေရူးလျောက်သွားတော်မူသည်ကို မြင်လျှင် ဘုရားသခင်၏ သိုးငယ်တော်ကို ကြည့်ကြဟုဆို၏။ ထိုစကားကို တပည့်နှစ်ယောက်တို့ ကြားလျှင် ယေရူး၏ နောက်သို့ လိုက်ကြ ၏။ ယေရူးသည်လည်း လှည့်၍ မိမိနောက်သို့ လိုက်ကြသည်ကို



မြင်တော်မူလျှင်အဘယ်အရာကိုအလိုရှိကြသနည်းဟုသူတို့အားမိန့်တော်မူ၏။ သူတို့ကလည်းရေစို့
(အမိပ္ပါယ်ကာဆရာဟုဆိုလိုသည်။) ကိုယ်တော်သည်အဘယ်မှာနေတော်မူသနည်းဟု လျှောက်ကြ၏။
ကိုယ်တော်ကလည်းလာ၍ကြည့်ကြလော့ဟုသူတို့အားမိန့်တော်မူ၏။ သူတို့သည်လာ၍ကိုယ်တော်
ဘယ်မှာနေသည်ကိုကြည့်ကြသဖြင့်ထိုနေ့အထံတော်၌နေကြ၏။ အချိန်ကားဆယ်နာရီခန့်ရှိ၏။
ယောဟန်ထံမှကြားရ၍နောက်တော်သို့လိုက်ကြသောလူနှစ်ယောက်တို့တင့်တစ်ဦးသည်စီမုန်
ပေတရူး၏အစ်ကိုအန္တယ်ဖြစ်၏။ သူသည်မိမိညီစီမုန်ကိုရှေးဦးစွာတွေ့လျှင်ငါတို့သည်မက်ဆီးယားကို
(ခရစ္စတုးဟုဆိုလိုသည်) တွေ့ပြီဟုဆို၏ ။ သူ့ကိုယေရှုထံတော်သို့ပို့လေ၏။ (အမိပ္ပါယ်ကား ပေတရူးကို
ဆိုလိုသည်။) ဟုမိန့်တော်မူ၏။

ဤသည်ကားဘုရားသခင်၏နှုတ်ကပိဋ်တော်ပေတည်း။

